

""

□ □ □ □ □ □ □ :

□□□ □□□□□ 56:3-4 (NIV)

“你說的那個神秘人，就是我，我就是神秘人，神秘人就是我，神秘人就是神秘人嗎？”

□□ □□ □□ □□ □□□□ □□□□□□ □□□□ □□□□□□ □□□□ □□□□ □□□□□□□□  
□□□□□□ □□□□□□ □□ □□□□ □□□□ □□ □□□, □□□-□□□ □□□ □□□ □□  
□□□ □□, □□ □□ □□□□ □□□□□□ □□ □□□□ □□□□ □□ □□□ □□ □□□□ □□ □□  
□□□□□□□□□□ □□ □□□□□□ □□□□□□ □□□□ □□□, □□□□  
□□□□□□□□ □□ □□□□□□ □□□□□□ □□□□ □□□□

□□□□ □□□□ □□□ □□ □□ □□□□□□□□□□

□□ □□ □□ □□□□□ □□ □□□□ □□, □□□□ □□ □□□□□ □□ □□  
□□ □□□□□ □□ “□□□□” □□□□□ □□□, □□□□ □□□□□ □□ □□□  
□□□□ □□□□ □□□□□ □□□□□ □□□□□ □□□ □□ □□ □□□ □□ □□ □□  
□□□□ □□ □□□ □□ □□□□□

“**لَقَدْ أَنْتَ مُبِينٌ لِّلنَّاسِ، إِنَّكَ تَعْلَمُ مَا يَعْمَلُونَ**”

### **الْأَنْذِيرُ 16:33**

“**إِنَّمَا يَنْهَاكُمُ اللَّهُ عَزَّ ذَلِكُمْ أَنَّكُمْ تَعْمَلُونَ مُنْكَرًا؛ إِنَّمَا يَنْهَاكُمُ اللَّهُ عَزَّ ذَلِكُمْ أَنَّكُمْ تَعْمَلُونَ مُنْكَرًا**”

### **الْأَنْذِيرُ 3:12**

“**إِنَّمَا يَنْهَاكُمُ اللَّهُ عَزَّ ذَلِكُمْ أَنَّكُمْ تَعْمَلُونَ مُنْكَرًا، إِنَّمَا يَنْهَاكُمُ اللَّهُ عَزَّ ذَلِكُمْ أَنَّكُمْ تَعْمَلُونَ مُنْكَرًا**”

الله عز وجل ينذر الناس بـ “**الْمُنْكَرِ**” — المُنْكَر هو  
شيء مُنكر، شيء لا يُقبل، شيء مُنكر في الدين

---

“**الْمُنْكَرِ**” هو مُنكر الدين

#### **1. مُنْكَر**

الْمُنْكَرُونَ هُوَ الْمُنْكَرُ الْمُنْكَرُ الْمُنْكَرُ الْمُنْكَرُ الْمُنْكَرُ الْمُنْكَرُ الْمُنْكَرُ الْمُنْكَرُ الْمُنْكَرُ:

### **الْأَنْذِيرُ 1:13-19 (KJV)**

الْمُنْكَرُونَ هُوَ الْمُنْكَرُ الْمُنْكَرُ الْمُنْكَرُ الْمُنْكَرُ الْمُنْكَرُ الْمُنْكَرُ الْمُنْكَرُ، إِنَّمَا يَنْهَاكُمُ اللَّهُ عَزَّ ذَلِكُمْ أَنَّكُمْ تَعْمَلُونَ مُنْكَرًا

“**وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ**، **وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ**”

## وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ

### 2. **وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ**

وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ، وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ، وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ، وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ

## وَمَنْ يُعَذِّبُ الظَّالِمِينَ 11:37-38

“**وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ، وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ، وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ**”

### 3. **وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ**

وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ، وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ

## وَمَنْ يُعَذِّبُ الظَّالِمِينَ 2:25-27 (ESV)

وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ، وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ، وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ، وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ

### 4. **وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ**

وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ، وَمَنْ يُعَذِّبُ الظَّالِمِينَ إِلَّا هُوَ أَكْبَرُ

“**وَمَنْ يَعْمَلْ مِنْ حَسَنَةٍ يُرَأَتْ وَمَنْ يَعْمَلْ مِنْ كُبَرَيْنِ أَكْبَرَيْنِ**”

### **QUR'AN 26:14-16 (NIV)**

وَمَنْ يَعْمَلْ مِنْ حَسَنَةٍ يُرَأَتْ وَمَنْ يَعْمَلْ مِنْ كُبَرَيْنِ أَكْبَرَيْنِ

### **5. مَنْ يَعْمَلْ مِنْ حَسَنَةٍ**

يُرَأَتْ هُوَ أَنْهُ, وَمَنْ يَعْمَلْ مِنْ كُبَرَيْنِ أَكْبَرَيْنِ هُوَ أَنْهُ هُوَ أَنْهُ مَنْ يَعْمَلْ مِنْ حَسَنَةٍ

### **QUR'AN 1:21 (NASB)**

“**وَمَنْ يَعْمَلْ مِنْ حَسَنَةٍ يُرَأَتْ وَمَنْ يَعْمَلْ مِنْ كُبَرَيْنِ أَكْبَرَيْنِ**”

---

وَمَنْ يَعْمَلْ مِنْ حَسَنَةٍ يُرَأَتْ

وَمَنْ يَعْمَلْ مِنْ حَسَنَةٍ يُرَأَتْ وَمَنْ يَعْمَلْ مِنْ كُبَرَيْنِ أَكْبَرَيْنِ هُوَ أَنْهُ  
هُوَ أَنْهُ مَنْ يَعْمَلْ مِنْ حَسَنَةٍ يُرَأَتْ وَمَنْ يَعْمَلْ مِنْ كُبَرَيْنِ أَكْبَرَيْنِ:

“**وَمَنْ يَعْمَلْ مِنْ حَسَنَةٍ يُرَأَتْ وَمَنْ يَعْمَلْ مِنْ كُبَرَيْنِ أَكْبَرَيْنِ**”

“**وَمَنْ يَعْمَلْ مِنْ حَسَنَةٍ يُرَأَتْ وَمَنْ يَعْمَلْ مِنْ كُبْرَيْنِ أَكْبَرَيْنِ**”

وَمَنْ يَعْمَلْ مِنْ حَسَنَةٍ يُرَأَتْ وَمَنْ يَعْمَلْ مِنْ كُبْرَيْنِ أَكْبَرَيْنِ  
وَمَنْ يَعْمَلْ مِنْ كُبْرَيْنِ أَكْبَرَيْنِ فَلَا يُرَأَتْ لَهُ حَسَنَةٌ إِنَّمَا  
يُرَأَتْ لَهُ حَسَنَاتُ الْمُحْسِنِينَ

وَمَنْ يَعْمَلْ مِنْ كُبْرَيْنِ أَكْبَرَيْنِ فَلَا يُرَأَتْ لَهُ حَسَنَةٌ إِنَّمَا  
يُرَأَتْ لَهُ حَسَنَاتُ الْمُحْسِنِينَ

**الآيات 2:9-10 (ESV)**

وَمَنْ يَعْمَلْ مِنْ حَسَنَةٍ يُرَأَتْ وَمَنْ يَعْمَلْ مِنْ كُبْرَيْنِ أَكْبَرَيْنِ

---

وَمَنْ يَعْمَلْ مِنْ حَسَنَةٍ يُرَأَتْ وَمَنْ يَعْمَلْ مِنْ كُبْرَيْنِ أَكْبَرَيْنِ

**الآيات 29:11 (NIV)**

“**وَمَنْ يَعْمَلْ مِنْ حَسَنَةٍ يُرَأَتْ وَمَنْ يَعْمَلْ مِنْ كُبْرَيْنِ أَكْبَرَيْنِ**  
فَلَا يُرَأَتْ لَهُ حَسَنَةٌ إِنَّمَا يُرَأَتْ لَهُ حَسَنَاتُ الْمُحْسِنِينَ”

وَمَنْ يَعْمَلْ مِنْ حَسَنَةٍ يُرَأَتْ وَمَنْ يَعْمَلْ مِنْ كُبْرَيْنِ أَكْبَرَيْنِ  
فَلَا يُرَأَتْ لَهُ حَسَنَةٌ إِنَّمَا يُرَأَتْ لَهُ حَسَنَاتُ الْمُحْسِنِينَ

“**لَقَدْ أَنْتَ مُبِينٌ لِّلنَّاسِ، إِنَّمَا يَأْكُلُونَ مَا يَرَوْنَ**”

**بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ**  
**الْكِتْمَانُ 5:11 (ESV)**

“**إِنَّمَا، إِنَّمَا يَأْكُلُونَ مَا يَرَوْنَ إِنَّمَا يَأْكُلُونَ مَا يَرَوْنَ**  
**فَمَا يَرَوْنَ لَا يَأْكُلُونَ إِنَّمَا يَأْكُلُونَ مَا يَرَوْنَ لَا يَأْكُلُونَ مَا**  
**يَرَوْنَ لَا يَأْكُلُونَ مَا يَرَوْنَ لَا يَأْكُلُونَ مَا يَرَوْنَ**”

لِلَّهِ الْعَزِيزُ لِلَّهِ الْعَزِيزُ لِلَّهِ الْعَزِيزُ لِلَّهِ الْعَزِيزُ لِلَّهِ الْعَزِيزُ  
لِلَّهِ الْعَزِيزُ

---

لِلَّهِ الْعَزِيزُ لِلَّهِ الْعَزِيزُ لِلَّهِ الْعَزِيزُ

لِلَّهِ الْعَزِيزُ لِلَّهِ الْعَزِيزُ لِلَّهِ الْعَزِيزُ لِلَّهِ الْعَزِيزُ لِلَّهِ الْعَزِيزُ  
لِلَّهِ الْعَزِيزُ لِلَّهِ الْعَزِيزُ لِلَّهِ الْعَزِيزُ لِلَّهِ الْعَزِيزُ لِلَّهِ الْعَزِيزُ

**بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ**  
**الْكِتْمَانُ 42:10-17 (NIV)**

لِلَّهِ، لِلَّهِ الْعَزِيزِ الْعَزِيزِ الْعَزِيزِ الْعَزِيزِ، لِلَّهِ الْعَزِيزِ الْعَزِيزِ  
الْعَزِيزِ الْعَزِيزِ الْعَزِيزِ الْعَزِيزِ، لِلَّهِ الْعَزِيزِ الْعَزِيزِ الْعَزِيزِ،  
لِلَّهِ الْعَزِيزِ الْعَزِيزِ الْعَزِيزِ

“**وَمَنْ يُعْلِمُ الْعِلْمَ فَلَا يَرَهُ**, **وَمَنْ يَرَهُ فَلَا يُعْلِمُ الْعِلْمَ**”

**أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي** أَعْلَمُ بِنَفْسِي أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي:

- **أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي:** أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي، أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي
- **أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي:** أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي
- **أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي:** أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي
- **أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي:** أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي

**أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي 53:4 (NIV)**

“**أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي...**”

**أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي**

**أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي أَعْلَمُ بِكُلِّ شَيْءٍ إِلَّا بِنَفْسِي**

Share on:

WhatsApp

**Print this post**